

ပါ။ 稍许浸点煤油引起火来容易些。⑤苔, 薜; 地衣
 အညိုး ကာ <a-hnyi' khan> (古)复审的判官; ~ ခံရဲ့ 复审
 法庭
 အညိုးနဲ့ နာ <a-hnyi' khan khon> 复审判官
 အညိုးတက် ကာ <a-hnyi' tet> (铜)生锈
 အညိုးအသွေး နာ <a-hnyi' a-khiei> 污秽, 污垢
 အညိုးအညှုံ နာ <a-hnyi' a-hnyaw> 污秽
 အညိုးအစိုး နာ <a-hnyi' a-yi> 粘液, 粘糊糊的东西
 အညိုးအရွှေ့ နာ <a-hnyi' a-ywe> 粘糊糊的东西, 污秽物
 အညိုး နာ <a-hnyi> ①腥味; 腥臊味, 血腥味②荤腥: ဒီဆေး
 ကိုမှားကို ~ ရှုံးငွေ။ 服此药要忌荤腥。③令人厌恶的
 东西
 အညိုးအရောက် နာ <a-hnyi th-yaut> = အညိုးအဟောက်
 အညိုးအင်္ဂါးက် နာ <a-hnyi a-hngaut> = အညိုးအဟောက်
 အညိုးအညှုံ နာ <a-hnyi a-hnyaw> 腥味, 腥臭味
 အညိုးအနောက် နာ <a-hnyi a-naut> = အညိုးအဟောက်
 အညိုးအဟောက် နာ <a-hnyi a-haut> ①(肉、鱼、虾等)荤腥
 ②令人厌恶的东西 ③(喻)淫秽的事情或内容: ~ သ
 တေး 黄色新闻 / ~ ကို 有关两性关系的丑事, 淫秽的事
 အညှုံ နာ <a-hnyaw> 油烟味; 腥臭味; 焦臭味
 အညှုံများ ကာ <a-hnyaw khan> ①闻到油烟味 ②(喻)因
 迷恋于某事某人而不离左右, 跟踪
 အညှုံခေါ်ခေါ် နာ <a-hnyaw khan zei> 可以使不惯于闻
 油腥味人减轻不适之感的药
 အညှုံတို့ နာ <a-hnyaw tait> 故意用油烟味熏人: ဖို့
 ဘက်အိမ်ကတန္တလုံးကရတဲ့ သိုး ~ နေတယ်။ 那家人整天用辣椒
 来熏人。/ သိုးလေး၏ပေးခွန်းသည်အဖောက်မှအနာကို ~
 ပေးလိုက်ဟန်ရှုံးသည်။ 女儿问起问题似乎触到了父亲过去的
 创伤。
 အညှုံထိ ကာ <a-hnyaw hti> 闻到油烟味而感到不适
 အညှုံမိ ကာ <a-hnyaw mi> ①闻到油烟味 ②闻到油烟
 味感到不适
 အညှုံသင့် ကာ <a-hnyaw thin> 闻到油腥味感到不适
 အညှုံသင်း နာ <a-hnyaw a-thin> 油烟味儿
 အညိုး နာ <a-hnyo> ①喉头两侧的肉 ②蟒蛇肛门两侧
 的肉阜, 又称ပါးကြီးချက်或 ပါးတ် ③【音】缅甸弯琴上
 的弦 ④弓弦 ⑤魅力, 吸引力, 诱惑力
 အညိုးခဲ့ ကာ <a-hnyo' khan> 受迷惑, 被吸引, 被迷住
 အညိုးဓာတ် နာ <a-hnyo' dat> 迷惑力, 诱惑力, 吸引力,
 魅力
 အညိုးအဆဲ့တော် နာ <a-hnyo' a-hswe: dat> = အညိုးဓာတ်
 အညိုး နာ <a-hnyo> 柞(张开的大姆指和食指两端间的距
 离)

အညိုးဆိုင် နာ <a-hnyo zain> 双手姆指和食指相对接比
 划出来的大小, 碗口大
 အညိုး နာ <a-hnyo> 枯萎, 萎缩
 အညှောက် နာ <a-hnyaut> 芽
 အညှောက်ထိုး ကာ <a-hnyaut hto> 出芽, 萌芽
 အညှောက်ထွက် ကာ <a-hnyaut htew> 出芽, 发芽
 အညှောက်ပေါက် ကာ <a-hnyaut paut> 出芽: ပဲဝေတွေ ~ သာ
 ထယ်။ 豆子发芽了。
 အညှောက်ဖောက် ကာ <a-hnyaut phaut> 使……发芽: ပဲကို
 ခေါ်မြှုပ်: ~ သည်။ 泡豆子使它发芽。
 အညှုန်အကြား နာ <a-hnyun a-kyā> 指导, 指示, 指引, 指
 点
 အညှုံး နာ <a-hnyun> ①说明, 指南, 向导: ဒါကိုတော်လုံး
 ပျော်မျိုး ~ အဖြစ်လောက်သာသဘောထားပါ။ 把这些看作入门
 的向导。/ မြေပုံ ~ 图例 / ငှါးဆေးသောက်ရန် ~ ပူလင်းမွှုံး
 ပါရှိသည်။ 在瓶子上有那种药的服法说明。②索引: ဤ
 စာအုပ်တွင် ~ ကျော်နှင့်ပါရှိသည်။ 这本书编有很好的索引。
 အညှုံးစာအုပ် နာ <a-hnyun: sa out> 参考书目
 အညှုန်နာမ်စာ နာ <a-hnyun: nan za> 【语】指示代词
 အညှုန်မာတိကာ နာ <a-hnyun: ma ti' ka> 索引
 အညှုန်လက်တံ့ နာ <a-hnyun: let tan> (仪表、钟表的) 指
 针
 အကျော် နာ <a-nu> 【巴】(古)细小, 微末, 尘埃
 အကြော်ကိုယာ နာ <a-nu' kyi' k-ri' ya> 显微镜
 အကြော်မျို့နှင့် နာ <a-nu' kyi' hman> 显微镜
 အကျော် နာ <a-nu' myu> = အချော် ①肉眼看不到的微粒,
 尘埃 ②【物】原子: ~ ပုံ:原子弹
 အတော် နာ <a' ta' da'> 傻呵呵
 အတောနတော် နာ <a' ta' da' na' ta' da'> = အတော်
 အတလူ နာ <a' t-lu> 哑巴, 口吃, 结巴
 အတလူလူ ကာ <a' t-lu lu> (罕)口拙, 嘴笨
 အတလူလုံး ကာ <a' t-lon> = အတလူလူ
 အတာ နာ <a-ta> ①缅历辞旧迎新过年的日子, 即泼水节
 ②长短, 分量, 尺寸, 份额 ③任务, 职责: ကျော် ~ ကျော်ထောင်းယော်။ 我担负我自己的责任。④七肘尺长的长
 度 ⑤撒娇
 အတာကူး ကာ <a-ta ku> (缅历)过年
 အတာကျေး ကာ <a-ta kya> ①任务落到……身上 ②缅甸
 泼水节开始
 အတာစား ကာ <a-ta sa> (占卜)生日正值缅历除夕(迷信
 认为会交厄运)
 အတာညာာင်းရေး နာ <a-ta nyaun yei> 泼水节时给榕树浇
 的水
 အတာတော်သင့် ကာ <a-ta daw thin> = အတာစား